

အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဘောင်ရေးဆွဲရေးဆိုင်ရာအကြံပြုအလုပ်ရုံဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီးဦးလှထွန်းပြောကြားမည့် မိန့်ခွန်း

မြန်မာနိုင်ငံအစိုးရ၏ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဝါဒ၊ အကောင်အထည်ဖော်ခြင်းနှင့်
ပေါင်းစပ်ညှိနှိုင်းခြင်း

(၂၃-၅-၂၀၁၅)

- ကြွရောက်လာကြသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးနှင့် ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနဲ့ ပြည်တွင်းပြည်ပမှ ပညာရှင် များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
- ကုလသမဂ္ဂအဖွဲ့အစည်းများနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်များက ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် ဝိုင်းဝန်းကူညီကြတဲ့အတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားလိုပါတယ်။
- အစိုးရသစ် စတင်တာဝန်ယူကတည်းက ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိတဲ့ သန့်ရှင်းသောအစိုးရအဖြစ် ဖော်ဆောင်ရေး မူဝါဒကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။
- ဒီလိုဆောင်ရွက်ရာမှာ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်/ တိုင်းနှင့် နိုင်ငံတော်အဆင့်များမှာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှုများနဲ့ပတ်သက်တဲ့ အဓိကအခြေခံမှုများအဖြစ် ဗဟိုဦးစီးစနစ်လျှော့ချရေး၊ မြို့နယ်အဆင့်အုပ်ချုပ်ရေး၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေး၊ ပညာရှင်ပီသသော နိုင်ငံ့ဝန်ထမ်းများ ပေါ်ထွန်းလာစေရေးတို့ကိုလည်း မျှော်မှန်းထားခဲ့ပါတယ်။
- ဒီမူဝါဒနှင့်မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာမှာလည်း အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုကိစ္စများကို ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်နဲ့ ဒေသန္တရအဆင့် အဖွဲ့အစည်းအဆင့်ဆင့်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ပြည်သူ့ဗဟိုပြု အုပ်ချုပ်ရေးစနစ်သစ်တစ်ရပ်ကို ဖော်ထုတ်ကျင့်သုံးဖို့အတွက် ပြုပြင် ပြောင်းလဲရေးလှိုင်းများအဖြစ် အဆင့်ဆင့်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

- ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာမှာ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်နှင့် အစိုးရဌာနများအတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အားဖြည့် ပေးနိုင်ရန်အတွက် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု ညှိနှိုင်းရေးကော်မတီ (Administrative Reform Committee - ARCC) ကို ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတအကြံပေး ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းခဲ့ပြီး ကျွန်တော့်အနေနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
- ကျွန်တော် ဦးဆောင်တဲ့ ARCC ကော်မတီအနေနဲ့ ပထမအကြိမ်အစည်းအဝေးမှာ ကော်မတီ၏ ဖွဲ့စည်းမှုအနေအထားများကိုလည်းကောင်း၊ ဒုတိယအကြိမ် အစည်းအဝေး မှာ ပြည်သူများအကြား တွေ့ကြုံနေရတဲ့ အခက်အခဲများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက အကြံပြုချက်နဲ့အတူ ပြုစုတင်ပြခဲ့တဲ့ စုစုပေါင်း (၁၄၂) ချက်ကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါတယ်။
- ဒီလို ပေါင်းစပ်ညှိနှိုင်းပေးရာမှာ Quick Win ရရှိနိုင်စေရေးအတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရများက တင်ပြလာတဲ့ အကြံပြုချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့်အချက်(၇၈)ချက်၊ လုပ်ငန်းသဘာဝအရ တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမယ့်အချက် (၅၅) ချက်၊ ခေတ်နှင့်လိုက်လျောညီထွေဖြစ်စေဖို့ ပြင်ဆင်သင့်တဲ့အချက် (၉) ချက်အဖြစ် အသီးသီးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
- ဒါ့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိကိုယ်စားလှယ်များဟာ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုညှိနှိုင်းရေးကော်မတီမှာ ပါဝင်ကြတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ အုပ်ချုပ်ရေးစွမ်းဆောင်မှု တိုးတက်ကောင်းမွန်ရေးနဲ့ ဒေသန္တရဖွံ့ဖြိုး ရေးလုပ်ငန်းများ ပိုမိုအဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါတယ်။
- ဒါတွေသာမကဘဲ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေလို အရေးကြီးတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်စေဖို့အတွက် ဗဟိုဦးစီးစနစ်လျှော့ချခြင်းကို ဆောင်ရွက်ခဲ့ရာမှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့် များကို ခွဲဝေခဲ့ပါတယ်။

- ဒေသတွင်း အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းဆောင်ရွက်ရာမှာလည်း ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ဘတ်ဂျတ်အသုံးစရိတ်နဲ့ အခွန်ဆိုင်ရာစီမံခန့်ခွဲမှုတွေပါဝင်လျက် ရှိနေပါတယ်။ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများရဲ့ အုပ်ချုပ်မှုစီမံခန့်ခွဲမှု တွေအားကောင်းစေရေးအတွက် ပြည်ထောင်စုအစိုးရက သက်ဆိုင်ရာ ဒေသန္တရများကို လုပ်ပိုင်ခွင့်ခွဲဝေမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနဲ့ လွှဲပြောင်းပေးအပ်ခြင်းစတဲ့ ပုံစံ နည်းလမ်းများကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။
- အခုလိုဆောင်ရွက်ရာမှာ သက်ဆိုင်ရာ နယ်မြေဒေသရဲ့ နောက်ခံအခြေအနေ၊ ယဉ်ကျေးမှု သမိုင်းကြောင်း၊ လူဦးရေ၊ သယံဇာတနဲ့ စီးပွားရေးအခြေအနေများအပေါ် မူတည်ပြီး အနည်းငယ် ကွဲပြားခြားနားနေမှုကြောင့် စိန်ခေါ်မှုများကို တွေ့ကြုံရပါတယ်။ အဲဒီ စိန်ခေါ်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် -
 - (၁) စီမံကိန်းများနဲ့လုပ်ငန်းအစီအစဉ်တွေအကောင်အထည်ဖော်ရာမှာ ထိရောက်မှု အားနည်းခြင်းနဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုမရှိခြင်း၊
 - (၂) ပွင့်လင်းမြင်သာမှုနဲ့တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊
 - (၃) တာဝန်ယူမှု/ တာဝန်ခံမှုအားနည်းခြင်း၊
 - (၄) ပြည်သူလူထုအပါအဝင် သက်ဆိုင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားနည်းခြင်း၊
 - (၅) ဖွံ့ဖြိုးမှုအတွက် တစ်ပြေးညီ မျှတမှုရှိရန် လိုအပ်ခြင်း၊
 - (၆) ဘဏ္ဍာရေးဆိုင်ရာဗဟိုဦးစီးစနစ်လျှော့ချရန်လိုအပ်ခြင်းနဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားနည်းနေခြင်းတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။
- ဒါ့ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တတိယအကြိမ် ARCC ကော်မတီ အစည်းအဝေး မှာလည်း အုပ်ချုပ်မှုစနစ်ကောင်းတစ်ခု ပေါ်ထွန်းစေရေးအတွက် ရေရှည်ခိုင်မာတဲ့ အုတ်မြစ်တစ်ခု ချမှတ်ဖို့လိုအပ်ကြောင်း ဆွေးနွေးတင်ပြကြပါတယ်။
- အားလုံးသိကြတဲ့အတိုင်း အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး ကနဦးဆောင်ရွက်မှုများဟာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှာလည်း အသီးသီး အကောင်အထည်ဖော်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒါတွေကို မဟာဗျူဟာမှတ်တမ်း (Strategic Foundation) တစ်ခုတည်းမှာ ပေါင်းစည်းဖော်ပြဖို့အတွက် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင်တစ်ရပ်ရေးဆွဲဖို့ လိုအပ်ကြောင်းကို ကော်မတီဝင်များက

သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။ Framework မူဘောင်ရှိမှသာ ဘယ်လုပ်ငန်း တွေကို ဦးစားပေးလုပ်ဆောင်နေတယ်၊ ဘယ်လောက်အောင်မြင်နေတယ်၊ ဘယ်ကဏ္ဍတွေမှာ ဘာတွေလိုနေသေးလဲ စတာတွေကို ရှင်းရှင်းလင်းလင်း ပိုမိုသိရှိနိုင်ပြီး ကြီးကြပ်ကွပ်ကဲ နိုင်မှာ ဖြစ်ပါတယ်။

- နိုင်ငံတကာအတွေ့အကြုံများအရလည်း အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို ဖော်ဆောင်တဲ့နေရာမှာ ကာလတိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်တာမျိုး မဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အချိန်ကာလတစ်ခု အထိ ကြာမြင့်တာကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။
- ကျွန်တော်တို့အနေနဲ့ ဒီလိုစိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ ရေတိုကာလအတွင်း ရလဒ်ကောင်းများရရှိစေရန်အတွက် ပြည်သူလူထုရဲ့ လိုလားချက်များကိုလေ့လာပြီး ဥပဒေနဲ့အညီ ပြောင်းလဲသင့်တဲ့ကိစ္စတွေကို Quick Win ရရှိအောင် ဆောင်ရွက်ပေး ခဲ့တာရှိသလို ရေရှည်ခိုင်မာတဲ့ အခြေခံကောင်းများကို ချမှတ်ဆောင်ရွက်ပေးခဲ့ရတာ လည်းရှိပါတယ်။
- ဒီနေ့ကျင်းပတဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဘောင်ရေးဆွဲရေးဆိုင်ရာ အကြံပြု အလုပ်ရုံဆွေးနွေးပွဲက တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ဖို့အတွက် ရေရှည်ခိုင်မာတဲ့ အခြေခံကောင်းတစ်ရပ်ကို ဖော်ထုတ်ချမှတ်နိုင်ဖို့ ရည်မှန်းဆောင်ရွက်ခြင်းဘဲ ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များခင်ဗျာ

- အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဘောင်တစ်ရပ် ပေါ်ထွန်းသင့်တဲ့ အကြောင်းတရားတွေကို သုံးသပ်ကြည့်မယ်ဆိုရင် -
 - ဘက်စုံလွှမ်းခြုံတဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တစ်ရပ် လိုအပ်ခြင်း၊
 - နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကောင်းတစ်ရပ် ချမှတ်ဖို့ လိုအပ်ခြင်း၊
 - အကောင်အထည်ဖော်ဆောင်ရွက်သူများအကြား ပူးပေါင်းညှိနှိုင်း ဆွေးနွေးနိုင်ဖို့ မဟာဗျူဟာမြောက် မူဘောင်တစ်ရပ်လိုအပ်ခြင်း၊
 - နှစ်ကာလအပိုင်းအခြားဖြင့် တိကျစွာသတ်မှတ်ပြီး ဆောင်ရွက်ရန်လိုအပ်ခြင်းကို တွေ့ရမှာ ဖြစ်ပါတယ်။

- ဒါ့ကြောင့်မူဘောင် (မူကြမ်း) တစ်ရပ်ပေါ်ထွက်ရေးအတွက် Stake Holder အားလုံး ပါဝင်တဲ့ အခုလို အကြံပြုအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီး ဆွေးနွေးပွဲက ရရှိလာတဲ့ အကြံပြုချက်များနဲ့ရလဒ်များကို မူဘောင်ထဲ ထည့်သွင်းရေးဆွဲသွားမှာဖြစ်ပါတယ်။
- ကျန်ရှိနေတဲ့ အစိုးရသက်တမ်းကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုလုပ်ဆောင်ချက်များကို ဒီမူဘောင်အတွင်း အခြေခံထားအသုံးပြုပြီး ပေါင်းစပ် ညှိနှိုင်း လုပ်ဆောင်ပေးခြင်းဖြင့် နောင်လာမယ့်အစိုးရများအတွက် ဗျူရိုကရေစီ ယန္တရားလည်ပတ်ရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ရည်ရွယ်ထားပါတယ်။
- ဒီနေ့ ဆွေးနွေးပွဲမှာ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုမူဘောင်ရေးဆွဲဖို့အတွက် Parallel Sessions တွေမှာ အဓိကထားဆွေးနွေးမယ့် Topic တွေကတော့ -
 - နိုင်ငံ့ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး (Civil Service Capacity Building)
 - ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ကောင်းမွန်ရေး(Public Service Delivery)
 - ဗဟိုဦးစီးစနစ်လျှော့ချခြင်း(Decentralisation)
 - ပွင့်လင်းမြင်သာမှုနဲ့တာဝန်ခံမှုရှိခြင်း(Transparency and Accountability)တို့ ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များခင်ဗျာ

- နိုင်ငံတော်သမ္မတကြီး မြွက်ကြားသွားသလိုဘဲ ကောင်းမွန်ထက်မြက်တဲ့ အုပ်ချုပ်ရေး တစ်ရပ်ပေါ်ပေါက်လာရေးဟာ ညင်ညင်သာသာနဲ့ ရေရှည်စဉ်ဆက်မပြတ် အချိန်ယူ ဆောင်ရွက်ရမယ့် အရေးကြီးကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။
- ဒီလိုဆောင်ရွက်ရာမှာ အားလုံးဝိုင်းဝန်းလက်တွဲပြီး စုပေါင်းညီညာစွာ ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကို အချိန်တိုအတွင်း ရောက်ရှိမှာ ဖြစ်ပါတယ်။
- ကျွန်တော်တို့တတွေဟာ အချင်းချင်းညီညွတ်ခြင်း၊ ဇွဲရှိခြင်း၊ အတွေ့အကြုံများမှ သင်ခန်းစာယူတတ်ခြင်း၊ မှန်ကန်တာကို လုပ်ဆောင်ခြင်းနဲ့ လုပ်ဆောင်မှုမှန်ကန်ခြင်း Do the Right things, Do the things Right တို့ကို အလေးအနက်ထား ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

- ဒါ့ကြောင့် ယနေ့ကျင်းပတဲ့ အကြံပြုအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများအနေနဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု မူဘောင် ပေါ်ထွက် လာစေရေးအတွက် ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး အကောင်းဆုံးရလဒ်များကို ဝိုင်းဝန်းဖော်ထုတ်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။
- ဒါ့အပြင် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများရဲ့ နိုင်ငံတကာအတွေ့အကြုံတွေကို ရယူပြီး မိမိတို့နိုင်ငံဘက်စုံတိုးတက်စေရေးအတွက် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အခြေခံကောင်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် နှင့် နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို အစဉ်ရှေးရှုဆောင်ရွက်ဖို့ တိုက်တွန်းမှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
- အားလုံးကိုကျေးဇူးတင်ပါတယ်။